

Bit tak in om in

ဘေးကင်းလုံခြုံအောင်နေပါ။



Muak tuam
thuah in

မျက်နှာဖုံးတပ်ဆင်ပါ




Khut sil in

သင်၏လက်ကိုမကြာခဏဆေးကြောပါ။



Na mai
khoih ken

သင်၏မျက်နှာကိုလက်ဖြင့်
ကိုင်တွယ်ခြင်းအားရှောင်ပါ။



Pi 6 ki hal in om in

အခြားသူနှင့် 6 ပေ အကွာအဝေးတွင်နေပါ။